

အမျိုးသားလွှတ်တော်ရုံး
သုတေသန၊ ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနကြီး
သုတေသနစာတမ်းတိုအမှတ် (၅၉)

မြန်မာ့အာမခံလုပ်ငန်း



ရေးသားပြုစုသူ - ဒေါ်စုသန္တာရှိန်

ရက်စွဲ။ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်

ဤစာတမ်းတိုနှင့်ပတ်သက်၍ သတိပြုရန်အချက်များအား နောက်ဆုံးစာမျက်နှာတွင် ဖော်ပြထားပါသည်။

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	အကျဉ်းချုပ်	၂
၂။	နိဒါန်း	၂
၃။	မြန်မာ့အာမခံလုပ်ငန်း နောက်ခံသမိုင်း	၃
၄။	မြန်မာ့အာမခံလုပ်ငန်း၏ခံယူချက်	၄
၅။	မြန်မာ့အာမခံလုပ်ငန်း၏ရည်မှန်းချက်	၅
၆။	မြန်မာ့အာမခံလုပ်ငန်း၏ လုပ်ပိုင်ခွင့်များ	၅
၇။	မြန်မာ့အာမခံလုပ်ငန်း	၇
၈။	မြန်မာ့အာမခံလုပ်ငန်းတွင် လက်ရှိဆောင်ရွက်လျက်ရှိသော အာမခံအမျိုးအစားများ	၉
၉။	ကိုယ်စားလှယ်များဆောင်ရွက်ခွင့်ရှိသောအသက်အာမခံလုပ်ငန်းများနှင့် ကော်မရှင်နှုန်း	၁၁
၁၀။	ပြည်သူ့ဝန်ထမ်းအသက်အာမခံ	၁၁
၁၂။	တပ်မတော်သားအသက်အာမခံ	၁၂
၁၃။	ပြည်သူ့ပြည်သားအသက်အာမခံ	၁၃
၁၄။	အာမခံစာချုပ်တံဆိပ်ခေါင်း	၁၄
၁၃။	အသက်အာမခံထားရှိခြင်းဖြင့် ရရှိနိုင်သောအကျိုးခံစားခွင့်များ	၁၄
၁၄။	မြန်မာနိုင်ငံတွင်းရှိပုဂ္ဂလိကအာမခံလုပ်ငန်းများ	၁၄
၁၅။	မြန်မာ့အာမခံလုပ်ငန်းအပေါ်လေ့လာသုံးသပ်ချက်များ	၁၆
၁၆။	နိဂုံး	၁၈

အကျဉ်းချုပ်

အာမခံလုပ်ငန်းသည် ဆုံးရှုံးပျက်စီးမှုများကို ငွေရေးကြေးရေးနည်းလမ်းဖြင့် ကုစားမှု ပေးနိုင်ရန် တီထွင်ထားခြင်းဖြစ်ပြီး ငွေကြေးတန်ဖိုးဖြတ်နိုင်သည့် မည်သည့်ပစ္စည်းကိုမဆို ဖြစ်ပေါ်လာသော ဆုံးရှုံးပျက်စီးမှုအတွက် အကာအကွယ်ပေးနိုင်သည့်စနစ်ဖြစ်ပါသည်။ လာမည့် တစ်နှစ်အတွင်း မြန်မာနိုင်ငံ၏အာမခံလုပ်ငန်းဈေးကွက်သည် ကျပ်ဘီလီယံ ၁၇၅၀ အထိ တိုးလာနိုင်ခြေရှိပြီး နောင် ၁၀နှစ်အကြာတွင် ကျပ်ဘီလီယံ ၄၀၀၀ အထိ ဈေးကွက်ကြီးမား လာနိုင်ကြောင်း လေ့လာတွေ့ရှိချက်များအရ သိရှိရပါသည်။ ဤစာတမ်းတွင် မြန်မာ့အာမခံ လုပ်ငန်းနှင့်သက်ဆိုင်သော အကြောင်းအရာများကို ရှာဖွေလေ့လာစုစည်းတင်ပြထားခြင်း ဖြစ်ပါသည်။

နိဒါန်း

၁။ အာမခံလုပ်ငန်းသည် နိုင်ငံတော်၏စီးပွားရေးနှင့်ပုဂ္ဂလိကစီးပွားရေးအတွက် မရှိမဖြစ် လိုအပ်သည့် အရေးပါသောလုပ်ငန်းကြီးဖြစ်ပါသည်။ အာမခံထွန်းကားသောနိုင်ငံတွင် အရှိန် ကောင်းကောင်းဖြင့် စီးပွားရေးတိုးတက်ရန် မလွယ်ကူပါ။ ပါမောက္ခဒေါက်တာ Professor Dr.Numan A.Williams က “အာမခံလုပ်ငန်းသည် ပူးပေါင်းဆောင်ရွက်ရသော ဘဏ္ဍာရေး၊ စီးပွားရေးစနစ်ဖြစ်ပြီး ၎င်းစနစ်သည် အာမခံပေါ်လစီပိုင်ရှင်များကို ကြီးမားပြီးဖြစ်နိုင်ခြေရှိ သောဆုံးရှုံးမှုကို သေးငယ်ပြီးသေချာသောဆုံးရှုံးမှုဖြင့် အစားထိုးနိုင်စေခြင်းဖြစ်သည်” ဟုအဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။

မြန်မာ့အာမခံလုပ်ငန်း နောက်ခံသမိုင်း

၂။ မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းကို ၁၈၂၆ ခုနှစ်တွင် စတင်ခဲ့ပါသည်။ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ဥရောပတိုက်သားများ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာခဲ့ကြရာ ထိုလုပ်ငန်းများအတွက် အာမခံအကာအကွယ်ပေးနိုင်ရန် နိုင်ငံခြားအာမခံကုမ္ပဏီများ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ၁၈၄၅ ခုနှစ်မှ ၁၈၉၇ ခုနှစ်အတွင်း နိုင်ငံခြားအာမခံကုမ္ပဏီ ၁၈ခုရှိခဲ့ပါသည်။ ၁၈၉၇ ခုနှစ်မှ ၁၉၄၀ ခုနှစ်ကာလအတွင်း အာမခံကုမ္ပဏီပေါင်း ၁၁၀ အထိရှိခဲ့ရာ ယင်းတို့အထဲတွင် ၁၉၃၇ ခုနှစ်အတွင်း၌ ဆာဦးသွင်မှ ဥက္ကဋ္ဌအဖြစ် တည်ထောင်သော မြန်မာပြည်အမျိုးသားအာမခံကုမ္ပဏီလီမိတက် (Burma National Insurance Co., Ltd.) နှင့် ဒေါက်တာဦးဆက်မှ ဥက္ကဋ္ဌအဖြစ် တည်ထောင်သော မြန်မာနိုင်ငံအစိုးရတာဝန်ခံချုပ်အာမခံကုမ္ပဏီလီမိတက်ဟူ၍ မြန်မာကုမ္ပဏီ(၂)ခုသာရှိခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ဖြစ်လာချိန်တွင် အာမခံလုပ်ငန်းများ ရပ်တန့်ခဲ့ရပါသည်။ ၁၉၄၂ ခုနှစ်၊ ဇွန်လ (၄)ရက်နေ့တွင် ခန့်အပ်သော ဒုတိယကြားဖြတ်အစိုးရသည် မြန်မာနိုင်ငံစစ်ဘေးဥပါဒ် (အသက်၊ မတော်တဆထိခိုက်ခြင်းနှင့်ပစ္စည်း) အာမခံနည်းဥပဒေများကို ၁၉၄၃ခုနှစ်၊ ဇန်နဝါရီ (၁) ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းပေးခဲ့ပါသည်။ ၁၉၄၇ ခုနှစ်တွင် မြန်မာနိုင်ငံ (အစိုးရတာဝန်ခံချုပ်) အာမခံကုမ္ပဏီသည် အာမခံလုပ်ငန်းများကို ပြန်လည်စတင်လုပ်ကိုင်ခဲ့ပါသည်။

၃။ ၁၉၄၈ ခုနှစ်တွင် မြန်မာအမျိုးသားအာမခံကုမ္ပဏီများဖြစ်ကြသော ပြည်သူ့အာမခံကုမ္ပဏီလီမိတက်နှင့် မြန်မာနိုင်ငံမီးနှင့်အထွေထွေအာမခံကုမ္ပဏီလီမိတက်တို့ ပေါ်ပေါက်လာခဲ့ပါသည်။ ၁၉၅၀ ခုနှစ်တွင် ပြည်ထောင်စုအာမခံစနစ်အဖွဲ့ဥပဒေပြဋ္ဌာန်းကာ အစိုးရက ပါဝင်လုပ်ကိုင်လာခဲ့ပါသည်။ ဘားမားနေရှင်နယ်အာမခံကုမ္ပဏီ (Burma National Insurance Co.) အား ၁၉၅၁ အာမခံကုမ္ပဏီများကို နိုင်ငံပိုင်ပြုလုပ်ခြင်းအက်ဥပဒေအရ ပြည်သူပိုင်ပြုလုပ်၍ ၁၉၅၂ ခုနှစ်၊ မတ်လ (၁)ရက်နေ့တွင် ပြည်ထောင်စုအာမခံစနစ်အဖွဲ့ (Union of Insurance Board) စတင်တည်ထောင်ခဲ့ပါသည်။ ၁၉၅၃ ခုနှစ်၊ မတ်လ (၁)ရက်

နေ့မှစတင်၍ ပြည်သူ့ဝန်ထမ်းများ မထားမနေရအသက်အာမခံလုပ်ငန်းနှင့် တပ်မတော်သားများ အသက်အာမခံလုပ်ငန်းတို့ကို ပြည်ထောင်စုအာမခံအဖွဲ့က လက်ခံဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၇ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှစတင်၍ အထွေထွေအာမခံလုပ်ငန်းကို တိုက်ရိုက်လက်ခံဆောင်ရွက်နိုင်ခဲ့ပါသည်။ ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် အသက်အာမခံလုပ်ငန်းကို အစိုးရမှတစ်ပါး အခြားသူများမလုပ်ရန် တားမြစ်ဥပဒေပြဋ္ဌာန်းခဲ့ပါသည်။ အထွေထွေအာမခံလုပ်ငန်းကို ပြည်ထောင်စုအာမခံစနစ်အဖွဲ့ (Union of Insurance Board) တစ်ခုတည်းက သာလုပ်ကိုင်ရန် အမိန့်ထုတ်ပြန်ခဲ့ပါသည်။ ၁၉၆၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဘဏ်များပူးပေါင်းရာ၌ တစ်ခုတည်းသောဘဏ်အဖြစ် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ပြည်သူ့ဘဏ်ကို ဖွဲ့စည်းရာတွင် ပြည်ထောင်စုအာမခံစနစ်အဖွဲ့သည်လည်း ပူးပေါင်းပါဝင်ခဲ့ပါသည်။ ၁၉၇၅ ခုနှစ်တွင် ပြည်သူ့လွှတ်တော်ဥပဒေအမှတ်(၁၀)ဖြင့် အာမခံလုပ်ငန်းဥပဒေကို ပြဋ္ဌာန်း၍ ယင်းဥပဒေအရ ၁၉၇၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစ၍ မြန်မာ့အာမခံလုပ်ငန်းကော်ပိုရေးရှင်းဟု သီးခြားအဖွဲ့အစည်းအဖြစ်ရပ်တည်ကာ အာမခံလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် မြန်မာ့အာမခံလုပ်ငန်းကော်ပိုရေးရှင်းကို မြန်မာ့အာမခံလုပ်ငန်းဟု ပြောင်းလဲခေါ်တွင်ခဲ့ပါသည်။^၁

မြန်မာ့အာမခံလုပ်ငန်း၏ခံယူချက်

၄။ “လူသားတို့၏အမှားကြောင့်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေးအရ နစ်နာဆုံးရှုံးမှုများကို ရင်းစားပြန်လည်ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုနည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ်ပြုသွားရန်အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်” ဟူ၍ဖြစ်ပါသည်။

^၁ <http://www.mminsurance.gov.mm/index.php?page=YWJvdXQ=>
^၂ <http://www.mminsurance.gov.mm/index.php>

မြန်မာ့အာမခံလုပ်ငန်း၏ရည်မှန်းချက်^၃

၅။ မြန်မာ့အာမခံလုပ်ငန်းကို အောက်ပါရည်မှန်းချက်များဖြင့် တည်ထောင်သည်-

- (က) ဖြစ်ပျက်တတ်သော ဘေးအန္တရာယ်များကြောင့် ပြည်သူများကြုံတွေ့နိုင်သည့် လူမှုရေး၊ စီးပွားရေး နှစ်နာဆုံးရှုံးမှုများကို နှစ်ဦးနှစ်ဖက်သဘောတူညီချက်အရ အာမခံထားခြင်းဖြင့် ငွေကြေးပြေလည်မှုရရှိစေရန်၊
- (ခ) လူတစ်ဦးစီအလိုက် အသက်အာမခံထားခြင်းဖြင့် ငွေစုဆောင်းသည့်အလေ့အထတိုးပွားစေပြီး နိုင်ငံတော်၏အရင်းအနှီးစုဆောင်းမှုကို အထောက်အကူပြုစေရန်၊
- (ဂ) လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လိုအပ်လာမည့် အာမခံအကာအကွယ်အမျိုးမျိုးကို ထိရောက်စွာဆောင်ရွက်ပေးနိုင်ခြင်းဖြင့် အာမခံစနစ်အပေါ် ပြည်သူများ ယုံကြည်ကိုးစားမှုရှိလာစေရန်။

မြန်မာ့အာမခံလုပ်ငန်း၏ လုပ်ပိုင်ခွင့်များ^၄

၆။ မြန်မာ့အာမခံဥပဒေတွင် အာမခံလုပ်ငန်း၏လုပ်ပိုင်ခွင့်များကို အောက်ပါအချက်များဖြင့်ပြဋ္ဌာန်းဖော်ပြထားပါသည်-

- (က) ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ပြည်တွင်းပြည်ပ၌ အခြားသင့်လျော်သောရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်း၊
- (ခ) ဝန်ကြီးဌာန၏သဘောတူညီချက်ဖြင့် ပြည်တွင်းပြည်ပ၌ ရုံးခွဲများဖွင့်လှစ်ခြင်း၊ ကိုယ်စားလှယ်များခန့်ထားခြင်း၊
- (ဂ) မိမိလက်ခံဆောင်ရွက်သော အာမခံလုပ်ငန်းအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပြည်တွင်းပြည်ပ၌ တစ်ဆင့်အာမခံထားရှိခြင်း၊
- (ဃ) ငွေချေးသက်သေခံ လက်မှတ်များ၊ ဒီဘင်ချာစာချုပ်များ၊ ရှယ်ယာများ၊ ငွေစုလက်မှတ်များဝယ်ယူရင်းနှီးမြှုပ်နှံခြင်း၊

^၃ <http://www.mminsurance.gov.mm/index.php?page=aW5sYXdzJjQ3>

^၄ <http://www.mminsurance.gov.mm/index.php?page=aW5sYXdzJjQ3>

- (င) ပရီမီယံနှုန်းထားများ၊ ပေါ်လစီစည်းကမ်းချက်များနှင့်စပ်လျဉ်း၍ အခြား အာမခံကုမ္ပဏီများနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း၊
- (စ) အာမခံထားရှိသဖြင့် ပရီမီယံအဖြစ်ရရှိလာသည့် နိုင်ငံခြားသုံးငွေများကို လက်ခံခြင်း၊
- (ဆ) နိုင်ငံခြားသုံးငွေဖြင့် အာမခံထားရှိသဖြင့် ဆုံးရှုံးမှုများအတွက် နိုင်ငံခြား သုံးငွေဖြင့်လျော်ကြေးပေးရန်ကိစ္စများကိုဆောင်ရွက်ခြင်း၊
- (ဇ) ပရီမီယံနှုန်း၊ နစ်နာကြေးနှုန်း၊ လျော်ကြေးနှုန်း၊ ဘေးအန္တရာယ်ကို အကြောင်း ပြုသည့် အပိုပရီမီယံနှုန်း၊ လျော်ကြေးမဲ့ဆု၊ မေတ္တာရှိပေးလျော်ကြေး၊ ဒဏ် ကြေး၊ ကော်မရှင်နှုန်း၊ အသက်အာမခံချေးငွေနှင့် အတိုးနှုန်း၊ အသက်အာမခံ အမ်းငွေနှင့်စာရင်းပိတ်နှုန်းများကိုသတ်မှတ်ဆောင်ရွက်ခြင်း၊
- (ဈ) အသက်အာမခံလုပ်ငန်းကို အခါအားလျော်စွာ အာမခံသင်္ချာနည်းဖြင့်တန်ဖိုး ဖြတ်ခြင်း၊ ထိုသို့ တန်ဖိုးဖြတ်ရန်အတွက် လိုအပ်သော အာမခံသင်္ချာပညာရှင်ကို ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့်ငှားရမ်းခြင်း၊
- (ည) အသက်အာမခံလုပ်ငန်းကို အာမခံသင်္ချာနည်းဖြင့် တန်ဖိုးဖြတ်ရာတွင် အကျိုး အမြတ်ရှိကြောင်းပေါ်ပေါက်ခဲ့ပါက ယင်းအကျိုးအမြတ်ကို ရထိုက်ခွင့်ရှိ သောအာမခံထားသူများသို့ခွဲဝေပေးခြင်း၊
- (ဋ) မိမိတစ်ဦးတည်းကသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသော အာမခံလုပ်ငန်းများ တွင်အကျိုးဝင်သော သူတစ်ပါးထိခိုက်မှုအာမခံလုပ်ငန်းနှင့် တစ်ဆင့်အာမခံ လုပ်ငန်းများမှအပ အခြားအာမခံလုပ်ငန်း တစ်မျိုးမျိုးကိုဖြစ်စေ၊ တစ်မျိုး ထက်ပိုသော အာမခံလုပ်ငန်းများကိုဖြစ်စေ နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများဥပဒေ ပုဒ်မ ၄ အရ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသော အခြားကုမ္ပဏီများအားလုပ်ကိုင်ခွင့်ပြုခြင်း၊
- (ဌ) နိုင်ငံခြားသုံးငွေဖြင့်ပေးချေရန် လိုအပ်သော တစ်ဆင့်အာမခံပရီမီယံပေးချေရ

မည့်လျော်ကြေး၊ အာမခံတင်သွင်းငွေ၊ တရားစရိတ်၊ တံဆိပ်ခေါင်းဖိုး၊ ရှေ့နေခ၊ စစ်ဆေးခ၊ လုပ်ငန်းနှင့်တိုက်ရိုက်သက်ဆိုင်သည့် အခြားစရိတ် များအတွက် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံခြား ငွေကိုသုံးစွဲခြင်း၊

(၃) အာမခံပညာ စဉ်ဆက်မပြတ် ခေတ်မီတိုးတက်စေရေးအတွက် လိုအပ်သော အစီအမံများချမှတ်ဆောင်ရွက်ခြင်း။

မြန်မာ့အာမခံလုပ်ငန်း

၇။ မြန်မာ့အာမခံလုပ်ငန်းသည် နိုင်ငံပိုင်အာမခံအဖွဲ့အစည်းဖြစ်ပြီး ၁၉၅၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပါသည်။ အသက်အာမခံလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကာ နောင်အခါ အသက်နှင့် အထွေထွေအာမခံနှစ်မျိုးစလုံး လက်ခံဆောင်ရွက်ခဲ့ပါသည်။

၈။ ရုံးချုပ်တည်ရာမှာ အမှတ်-၆၂၇/၆၃၅၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ် ၃၉-ခု၌ ရုံးခွဲများ ဖွင့်လှစ်ထားရှိပါသည်။ မြန်မာ့အာမခံ တွင် ပမာဏကြီးမားသော အရံရန်ပုံငွေများ (အသက်အာမခံရန်ပုံငွေ ကျပ်သန်းပေါင်း ၁၈၀၆၄.၂၃၊ အထွေထွေအာမခံရန်ပုံငွေ ကျပ် ၁၃၂၅၅၈.၈၈ သန်း၊ အထွေထွေသီးသန့်ရန်ပုံငွေ ကျပ် ၁၁၃၆၈.၂၂ သန်း)နှင့် ကြီးမားသော တစ်ဆင့်အာမခံအကာအကွယ်များလည်းရှိပါသည်။ မီးနှင့်ရေကြောင်းအာမခံပိုလွန်ဆုံးရှုံးမှုစာချုပ်များ၊ စွမ်းအင်အာမခံစာချုပ်များ၊ မော်တော်ကား စိတ်ကြိုက်တာဝန်ယူမှုစာချုပ်များလည်း အခိုင်အမာချုပ်ဆိုဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ တစ်ဆင့်အာမခံစာချုပ်များကို ကမ္ဘာ့ထိပ်တန်းအဆင့်အာမခံကုမ္ပဏီကြီးများနှင့် ချုပ်ဆို ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

၉။ ထို့ပြင် မြန်မာ့အာမခံဥပဒေကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၁၀/၉၃ ဖြင့် ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ အာမခံ လုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေကိုလည်း ၁၉၉၆ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် ၆/၉၆ ဖြင့်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ

၂၂ ရက်နေ့တွင် ပြင်ဆင်သည့်ဥပဒေကို ထုတ်ပြန်ခဲ့ပါသည်။ မြန်မာ့အာမခံဥပဒေအရ မြန်မာ့အာမခံလုပ်ငန်း၏ပေးလျော်ရန် တာဝန်အားလုံးအား နိုင်ငံတော်မှတာဝန်ယူထားပါသည်။ သို့ဖြစ်၍ မြန်မာ့အာမခံလုပ်ငန်းသည် မည်သည့်အခါတွင်မျှ ဖျက်သိမ်းခံရမည့်ကုမ္ပဏီမဟုတ်ပါ။ တရားဝင်လျော်ကြေးတောင်းဆိုမှုမှ မည်သည့်အခါတွင်မျှ ထွက်ပြေးတိမ်းရှောင်လိမ့်မည့်အာမခံကုမ္ပဏီမဟုတ်ဟူ၍လည်း ထင်ရှားပါသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လျော်ကြေးစုစုပေါင်း ကျပ် ၇၆၆၈.၁၅ သန်း ပေးလျော်ခဲ့ပါသည်။

၁၀။ မြန်မာ့အာမခံလုပ်ငန်းသည် အခြားအာမခံကုမ္ပဏီများနည်းတူ အေးဂျင့်စနစ်အသုံးပြုလျက်ရှိပြီး၊ အေးဂျင့်အသစ်များကိုလည်း အစဉ်ခန့်အပ်လေ့ကျင့်ပေးလျက်ရှိပါသည်။ မြန်မာ့အာမခံလုပ်ငန်းသည် နိုင်ငံတော်ပိုင်အာမခံကုမ္ပဏီဖြစ်သည်နှင့်အညီ ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် လိုအပ်သောအာမခံအကာအကွယ်များကို မြန်မာ့အာမခံမှသာ ဝယ်ယူရမည်ဖြစ်ပါသည်။^၅

၁၁။ အာမခံဈေးကွက်တွင် အာမခံထားမည့်သူက ပြည်သူလူထုဖြစ်ပြီး အာမခံထားခြင်းကို လက်ခံသောအဖွဲ့အစည်းသည် အာမခံကုမ္ပဏီဖြစ်ပါသည်။ အာမခံကုမ္ပဏီများက တာဝန်ယူနိုင်ရန် တစ်ဆင့်အာမခံပြန်ထားခြင်းကို လက်ခံသောကုမ္ပဏီများသည် တစ်ဆင့်အာမခံကုမ္ပဏီဖြစ်ပြီး ပြည်သူနှင့်အာမခံကုမ္ပဏီကို ကြားခံဆက်သွယ်ပေးသောသူများသည် အာမခံကိုယ်စားလှယ်များဖြစ်ပါသည်။^၆

၁၂။ ဆုံးရှုံးနစ်နာမှု၊ ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာကြုံတွေ့သောအခါ ငွေကြေးအားဖြင့် အထောက်အပံ့ရရှိစေရန် အာမခံထားသင့်ပါသည်။ နေထိုင်မကောင်းသောအခါတွင်လည်း ကျန်းမာရေးအာမခံထားရှိထားပါက ဆေးကုသစရိတ်အတွက် အာမခံကုမ္ပဏီက ထုတ်ပေးမည်ဖြစ်ပါသည်။ အာမခံကြေးပုံမှန်သွင်းထားပါက သဘာဝဘေးန္တရယ်၊ မီးဘေးနှင့်ရေဘေး၊ ခိုးယူခံရမှုများကြောင့် ပစ္စည်းများဆုံးရှုံးမှုတိုင်းအတွက် စိုးရိမ်မှုကင်းစွာနေနိုင်မည်ဖြစ်ပါသည်။

^၅ <http://www.mminsurance.gov.mm/index.php?page=YWJvdXQ=>
^၆ အာမခံလုပ်ငန်းဆောင်းပါးပေါင်းချုပ်၊ ကျွန်တော်ပြောချင်တဲ့အာမခံစနစ်အပိုင်း(၁)၊ ငွေပိုင် (အာမခံ)၊ စာမျက်နှာ-၁၇

မြန်မာ့အာမခံလုပ်ငန်းတွင် လက်ရှိဆောင်ရွက်လျက်ရှိသော အာမခံအမျိုးအစားများ?

၁၃။ ယခုလက်ရှိဆောင်ရွက်လျက်ရှိသော အာမခံအမျိုးအစား(၃၂)မျိုးရှိပါသည်။ ၎င်းတို့မှာ-

- (က) နိုင်ငံ့ဝန်ထမ်းအသက်အာမခံ (ကာလတို)၊
- (ခ) ပြည်သူ့ဝန်ထမ်းအသက်အာမခံ၊
- (ဂ) တပ်မတော်သားအသက်အာမခံ၊
- (ဃ) ပြည်သူ့ပြည်သားအသက်အာမခံ၊
- (င) စုပေါင်းအသက်အာမခံ၊
- (စ) သင်္ဘောသားအသက်အာမခံ၊
- (ဆ) မြန်မာနိုင်ငံသား(တရားဝင်)ပြည်ပအလုပ်သမားအသက်အာမခံ၊
- (ဇ) မြေအန္တရာယ်အသက်အာမခံ၊
- (ဈ) အားကစားသမားများကိုယ်အင်္ဂါထိခိုက်မှုအသက်အာမခံ၊
- (ည) ကျန်းမာရေးအာမခံ၊
- (ဋ) တောင်သူလယ်သမားအသက်အာမခံ၊
- (ဌ) နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ(Short Term Endowment Life Insurance)၊
- (ဍ) မီးနှင့်အပိုအန္တရာယ်အကာအကွယ်များ၊
- (ဎ) ဖောက်ထွင်းခိုးယူမှုအာမခံ၊
- (ဏ) သမာဓိအာမခံ၊
- (တ) ငွေသားလုံခြုံမှုအာမခံ၊

၂ <http://www.mminsurance.gov.mm/>

- (ထ) ငွေပို့ငွေသယ်အာမခံ၊
- (ဒ) ကိုယ်အင်္ဂါထိခိုက်မှုနှင့် ရောဂါဘယအာမခံ၊
- (ဓ) အလုပ်သမားလျော်ကြေးအာမခံ၊
- (န) ပေးလျော်ရန်တာဝန်ရှိမှုအာမခံများ
 - (၁) မြေသယံဇာတတူးဖော်ရေးလုပ်ငန်းရှင်တာဝန်ရှိမှုအာမခံ၊
 - (၂) Third Party Liability Insurance/Public Liability Insurance/
Comprehensive General Liability Insurance။
- (ပ) ကန်ထရိုက်တာလုပ်ငန်းနှင့် စက်ပစ္စည်းများအာမခံ
 - (၁) ကန်ထရိုက်တာအလုံးစုံအန္တရာယ်အာမခံ၊
 - (၂) တည်ဆောက်မှုအလုံးစုံအန္တရာယ်အာမခံ၊
 - (၃) အီလက်ထရွန်းနစ်ပစ္စည်းအာမခံ၊
 - (၄) စက်ပစ္စည်းအာမခံ။
- (ဖ) အပ်ငွေအာမခံ၊
- (ဗ) ရေကြောင်းကုန်ပစ္စည်းအာမခံ၊
- (ဘ) ရေယာဉ်ကိုယ်ထည်အာမခံ၊
- (မ) လေယာဉ်ကိုယ်ထည်အာမခံ၊
- (ယ) လေကြောင်းပေးလျော်ရန်တာဝန်ရှိမှုအာမခံ
 - (က) လေယာဉ်အမှုထမ်းများ အသက်နှင့်ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊
 - (ခ) လေယာဉ်ကိုယ်ထည်ဆုံးရှုံးမှု/နှုတ်ဖြတ်မှုအာမခံ၊

(ဂ) လေယာဉ်ကိုယ်ထည် စစ်မက်ဘေးအန္တရာယ်အာမခံ။

(ရ) ခရီးသွားအာမခံ၊

(လ) ရေယာဉ်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံ၊

(ဝ) ကျားဖောင်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံ၊

(သ) ရေနံနှင့်သဘာဝဓါတ်ငွေ့အာမခံ၊

(ဟ) သူတစ်ပါးထိခိုက်မှုအာမခံ၊

(ဠ) အလုံးစုံမော်တော်ယာဉ်အာမခံ။

ကိုယ်စားလှယ်များဆောင်ရွက်ခွင့်ရှိသော အသက်အာမခံလုပ်ငန်းများနှင့်ကော်မရှင်နှုန်း^၁

၁၄။ ကိုယ်စားလှယ်များဆောင်ရွက်ခွင့်ရှိသော အသက်အာမခံလုပ်ငန်းများနှင့်ကော်မရှင် နှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) ပြည်သူ့ပြည်သားအသက်အာမခံလုပ်ငန်း(ပ) နှစ် ၂၀% ၊ ကျန်နှစ် ၅%
- (ခ) စုပေါင်းအသက်အာမခံလုပ်ငန်း ၁၅%
- (ဂ) မြေအန္တရာယ်အသက်အာမခံလုပ်ငန်း ၈%
- (ဃ) ကျန်းမာရေးအာမခံလုပ်ငန်း ၁၀%

ပြည်သူ့ဝန်ထမ်းအသက်အာမခံ^၂

၁၅။ ၁၉၉၃ ခုနှစ် ၊ မြန်မာ့အာမခံဥပဒေအခန်း(၆) ၊ ပုဒ်မ(၁၃)အရ ပြည်သူ့ဝန်ထမ်းများ သည် မထားမနေရထားရှိရပါမည်-

(က) အသက် (၁၈)နှစ်မှ (၅၅)နှစ်အထိရှိသော ပြည်သူ့ဝန်ထမ်းများ အာမခံထား ရှိနိုင်ပါသည်။

^၁ <http://www.mminsurance.gov.mm/index.php?page=c2VydmljZQ==>

^၂ <http://www.mminsurance.gov.mm/index.php?page=c2VydmljZQ==>

- (ခ) အသက် (၅၀) နှစ်မပြည့်သေးသည့် ပြည်သူ့ဝန်ထမ်းတိုင်း မထားမနေရထားရှိ ရမည့်အသက်အာမခံအမျိုးအစားဖြစ်ပါသည်။
- (ဂ) အသက် (၅၀) နှစ်ပြည့်ပြီးသည့် ဝန်ထမ်းများမှာမူ ကင်းလွတ်ခွင့်ရှိပါသည်။
- (ဃ) အာမခံထားငွေအများဆုံးကျပ်သန်း (၃၀) အထိထားရှိနိုင်ပါသည်။
- (င) အာမခံသက်တမ်းအာမခံထားငွေပေါ်မူတည်၍ ပရီမီယံတွက်ချက်ပါသည်။
- (စ) အသက်(၁၈)နှစ်မှ အသက်(၅၀)နှစ်အထိ အာမခံထားငွေကျပ်(၁)သန်းအထိ ဆေးစစ်ခြင်းကင်းလွတ်ခွင့်ဖြင့် လက်ခံပါသည်။
- (ဆ) အသက် (၅၀)နှစ်အထက်ကျော်လျှင်သော်လည်းကောင်း၊ အာမခံထားငွေကျပ် (၁)သန်းအထက်ကျော်လျှင်သော်လည်းကောင်း အထူးကုဆရာဝန်ဖြင့် ဆေးစစ် ရပါမည်။ (X-rays,E.C.G,Ultra Sound, ဆီးချို/သွေးချို၊ ဘီပိုး/စီပိုးဆေးစစ်ချက် များအားတင်ပြရပါမည်။)
- (ဇ) အသက်အာမခံနည်းဥပဒေများအခန်း(၂)၊အပိုဒ်(၃)အရ ဝန်ထမ်းတစ်ဦး၏လစဉ် ပေးသွင်းရမည့် ပရီမီယံငွေသည် လစာ၏ ၁၅% ထက်မကျော်လွန်စေရပါ။
- (ဈ) အာမခံထားငွေ ၁၀၀၀၀ကျပ်လျှင် လစဉ်ပရီမီယံအနည်းဆုံးကျပ် ၁၈.၄၀ကျပ် မှအများဆုံး ၁၇၃.၉၂ကျပ် ပေးသွင်းရပါမည်။

တပ်မတော်သားအသက်အာမခံ

၁၆။ ၁၉၉၃ ခုနှစ်၊ မြန်မာ့အာမခံလုပ်ငန်းဥပဒေအခန်း(၆)၊ ပုဒ်မ(၁၃)အရ တပ်မတော်သား များသည် မထားမနေရထားရှိရပါမည်-

- (က) အသက် (၁၈) နှစ်မှ (၅၅) နှစ်အထိရှိသောတပ်မတော်အရာရှိနှင့် စစ်သည်များ မထားမနေရထားရှိရမည့် အာမခံအမျိုးအစားဖြစ်ပါသည်။
- (ခ) အာမခံထားငွေအများဆုံးကျပ်သန်း (၃၀) အထိထားရှိနိုင်ပါသည်။
- (ဂ) အာမခံထားငွေကျပ်(၁)သန်းအထိ ဆေးစစ်ခြင်းကင်းလွတ်ခွင့်ဖြင့် လက်ခံပါသည်။

- (ဃ) အာမခံထားငွေကျပ် (၁) သန်းအထက်ကျော်ပါက အထူးကုဆရာဝန်ဖြင့် ဆေးစစ်ရမည်ဖြစ်ပါသည်။ (X-rays,E.C.G,Ultra Sound, ဆီးချို/ သွေးချို၊ ဘီပိုး/စီပိုး ဆေးစစ်ချက်များအားတင်ပြရပါမည်။)
- (င) အာမခံသက်တမ်းကို (၅) နှစ်၊ (၁၀) နှစ်၊ (၁၅) နှစ် စသည်ဖြင့် ထားရှိနိုင်ပါသည်။
- (စ) ပရီမီယံစတင်ပေးသွင်းသည့်နေ့သည် အာမခံစသည့်နေ့ဖြစ်ပါသည်။

ပြည်သူ့ပြည်သားအသက်အာမခံ

၁၇။ ပြည်သူ့ပြည်သားတစ်ဦးအနေဖြင့် မိမိဆန္ဒအလျောက်ထားရှိနိုင်ပါသည်-

- (က) အသက် (၁၀) နှစ်မှ (၅၅) နှစ်အထိထားရှိနိုင်ပါသည်။
- (ခ) အာမခံထားငွေအနည်းဆုံး ၅၀၀၀၀ကျပ်မှ အများဆုံးကျပ်သန်း (၃၀)အထိ ထားရှိနိုင်ပါသည်။
- (ဂ) အာမခံထားသူတိုင်း အထူးကုဆရာဝန်ဖြင့်ဆေးစစ်ရပါမည်။ (Xrays,E.C.G,Ultra Sound, ဆီးချို/သွေးချို၊ ဘီပိုး/စီပိုးဆေးစစ်ချက်များအားတင်ပြရပါမည်။)
- (ဃ) ပရီမီယံကို ၃ လ၊ ၆ လ၊ ၁ နှစ်စသည်ဖြင့် အရစ်ကျပေးသွင်းနိုင်ပါသည်။
- (င) အာမခံသက်တမ်းကို (၅) နှစ်၊ (၁၀) နှစ်၊ (၁၅)နှစ်စသည်ဖြင့် ထားရှိနိုင်ပါသည်။
- (စ) ပရီမီယံစတင်ပေးသွင်းသည့်နေ့သည် အာမခံစသည့်နေ့ဖြစ်ပါသည်။
- (ဆ) အာမခံထားငွေ ၅၀၀၀၀ကျပ် ၊အာမခံသက်တမ်း(၅)နှစ်ထားရှိပါက အသက်အပိုင်းအခြားအရ (၁)နှစ်အတွက်အနည်းဆုံးပရီမီယံ ၁၀၂၃၇.၅၀ကျပ်မှ အများဆုံး ၁၀၈၇၀.၀၀ကျပ်ပေးသွင်းရပါမည်။
- (ဇ) အာမခံကိုယ်စားလှယ်မှတစ်ဆင့် ပြည်သူ့ပြည်သားအာမခံထားရှိနိုင်ပါသည်။
- (ဈ) ကိုယ်စားလှယ်ကော်မရှင် ပနှစ် ၂၀% ၊ ကျန်နှစ် ၅%ဖြစ်ပါသည်။

အာမခံစာချုပ်တံဆိပ်ခေါင်း

၁၈။ အာမခံစာချုပ်တံဆိပ်ခေါင်းတန်ဖိုးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) အာမခံထားငွေ ၂၅၀၀၀ကျပ်အထိ = ၁၀ ကျပ်
- (ခ) အာမခံထားငွေ ၂၅၀၀၀ကျပ်အထက်မှ ၅၀၀၀၀ကျပ်အထိ = ၂၀ ကျပ်
- (ဂ) အာမခံထားငွေ ၅၀၀၀၀ကျပ်အထက်မှ
၁၀၀၀၀၀ ကျပ် အထိနှင့် ၁၀၀၀၀၀ ကျပ် ပြည့်တိုင်း = ၃၀ ကျပ်

အသက်အာမခံထားရှိခြင်းဖြင့် ရရှိနိုင်သောအကျိုးခံစားခွင့်များ

၁၉။ အသက်အာမခံထားရှိခြင်းဖြင့် ရရှိနိုင်သောအကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- (က) ပြည်သူ့ပြည်သားအသက်အာမခံတွင် အမ်းငွေ၊ နှစ်စေ့၊ သေဆုံး၊ ချေးငွေ၊ တန်ဘိုး လျော့၊ ထာဝစဉ် မစွမ်းမသန် တောင်းခံငွေများထုတ်ပေးခြင်း၊
- (ခ) ပြည်သူ့ဝန်ထမ်းအသက်အာမခံတွင် အမ်းငွေ၊ နှစ်စေ့၊ သေဆုံး၊ ချေးငွေ၊ စာရင်း ပိတ်၊ ထာဝစဉ် မစွမ်းမသန် တောင်းခံငွေများထုတ်ပေးခြင်း၊
- (ဂ) တပ်မတော်သားအသက်အာမခံတွင် အမ်းငွေ၊ နှစ်စေ့၊ သေဆုံး၊ ချေးငွေ၊ တန်ဘိုး လျော့၊ ထာဝစဉ်မစွမ်းမသန်တောင်းခံငွေများထုတ်ပေးခြင်း။

မြန်မာနိုင်ငံတွင်းရှိပုဂ္ဂလိကအာမခံလုပ်ငန်းများ

၂၀။ ပြည်တွင်း၌ ပုဂ္ဂလိကအာမခံလုပ်ငန်းများကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့တွင် စတင်ခွင့်ပြုခဲ့ပြီး ပုဂ္ဂလိကအာမခံကုမ္ပဏီ ၁၂ ခုအား အသက်အာမခံနှင့်အထွေထွေအာမခံ လုပ်ငန်းနှစ်မျိုး လုပ်ကိုင်ခွင့်ပြုထားပါသည်။ ၎င်းပုဂ္ဂလိကအာမခံကုမ္ပဏီများထဲတွင် အောင် မြင့်မိုရ်မင်းအာမခံကုမ္ပဏီ၊ နိုင်ငံသားစီးပွားရေးအာမခံအများပိုင်ကုမ္ပဏီနှင့်Capital Life Insurance ကုမ္ပဏီတို့သည် အသက်အာမခံလုပ်ငန်းကုမ္ပဏီများဖြစ်ပြီး ပထမအမျိုးသား အာမခံအများပိုင်ကုမ္ပဏီလီမိတက်(First National Insurance Public Co.,Ltd), IKBZ Insurance Public Co.,Ltd, Young Insurance Global Co.,Ltd , Grand Guardian

Insurance Co.,Ltd, Excellent Fortune Insurance Co.,Ltd, မြန်မာအာမခံကုမ္ပဏီ လီမိတက်နှင့် အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက်တို့သည် အသက်အာမခံနှင့်အထွေထွေ အာမခံနှစ်မျိုး လုပ်ကိုင်သောကုမ္ပဏီများ ဖြစ်ပါသည်။^{၁၀}

၂၁။ အသက်အာမခံလုပ်ငန်းလုပ်ကိုင်ရာတွင် မတည်ရင်းနှီးငွေ ကျပ်သန်းခြောက်ထောင် ပေးသွင်းရမည်ဖြစ်ပြီး အသက်အာမခံနှင့်အထွေထွေအာမခံအတွက် ကျပ်သန်းလေးသောင်း ခြောက်ထောင်မတည်ရင်းနှီးငွေပေးသွင်းရမည်ဖြစ်ပါသည်။ ၎င်းမတည်ရင်းနှီးငွေများအနက် ၆၀ ရာခိုင်နှုန်းအား လုပ်ငန်းလည်ပတ်ရန်သုံးစွဲခြင်း၊ ၃၀ ရာခိုင်နှုန်းအား ငွေတိုက်စာချုပ်ဝယ် ယူခြင်း၊ ၁၀ ရာခိုင်နှုန်းအား မြန်မာ့စီးပွားရေးဘဏ်တွင် အာမခံကြေးအဖြစ်ထားရှိခြင်းများ ပြုလုပ်ရမည်ဖြစ်ပါသည်။ မူလက အစိုးရအာမခံလုပ်ငန်းတစ်ခုတည်းသာရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်၊ ဇွန်လကုန်မှစတင်ပြီး ပုဂ္ဂလိကအာမခံလုပ်ငန်းများ စတင်လည်ပတ်ပါသည်။

၂၂။ မြန်မာနိုင်ငံတွင် အသက်အာမခံလုပ်ငန်းဆောင်ရွက်ခွင့်ရမည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ရာနှုန်းပြည့်ပိုင်ဆိုင်သော နိုင်ငံခြားအသက်အာမခံကုမ္ပဏီများ၏စာရင်းကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက ၂၀၁၉ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံတော် အစိုးရနှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနတို့က အသက်အာမခံလုပ်ငန်း အဆိုပြု လျှောက်လွှာပါလိုင်စင်စိစစ်အကဲဖြတ်သောလုပ်ငန်းများပြီးဆုံးသောအခါ အကဲဖြတ်စံနှုန်း များနှင့်ကိုက်ညီသည့် နိုင်ငံခြားအသက်အာမခံကုမ္ပဏီများအား နိုင်ငံခြားရင်းနှီးမြုပ်နှံမှုရာနှုန်း ပြည့်ပိုင်ဆိုင်သောအသက်အာမခံကုမ္ပဏီများအဖြစ် ထုတ်ပြန်ခြင်းဖြစ်ပါသည်။ ၎င်းတို့မှာ (၁) AIA Company Limited (၂) Chubb Tempest Reinsurance Limited (၃) Dai-ichi Life Insurance Company Limited (၄) Manufacturers Life Insurance Company နှင့်(၅) Prudential Hong Kong Limited တို့ဖြစ်ပါသည်။

၂၃။ မြန်မာနိုင်ငံတွင် အသက်အာမခံလုပ်ငန်းဆောင်ရွက်ခွင့်ရမည့် နိုင်ငံခြားအသက် အာမခံကုမ္ပဏီများသည် ဝန်ကြီးဌာနကသတ်မှတ်ထားသော လိုင်စင်အကြိုလုပ်ငန်းစဉ်များ

^{၁၀} <https://www.kumudranews.com/news-34531>

ကို မဖြစ်မနေဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရာနှုန်းပြည့်ပိုင်ဆိုင်သောကုမ္ပဏီ၏လုပ်ငန်းစတင်ချိန်တွင် အသက်အာမခံလုပ်ငန်းကို ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောကိစ္စရပ်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ လိုင်စင်အကြိုလုပ်ငန်းစဉ်များ ဖြည့်ဆည်းဆောင်ရွက်ပြီးစီးပါက ဝန်ကြီးဌာနသည် အသက်အာမခံလုပ်ငန်းဆောင်ရွက်ခွင့်ရမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရာနှုန်းပြည့်ပိုင်ဆိုင်သော အသက်အာမခံကုမ္ပဏီများကို လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းဖြစ်ပါသည်။^{၁၀}

မြန်မာ့အာမခံလုပ်ငန်းအပေါ်လေ့လာသုံးသပ်ချက်များ

၂၄။ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (Myanmar Centre for Responsible Business) ဒါရိုက်တာ ဗစ်ကီဝိုးမန်းက “မြန်မာနိုင်ငံ၏အာမခံလုပ်ငန်းဈေးကွက်ထဲတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် တာဝန်ယူမှုရှိသော အဓိကစီးပွားရေးစိန်ခေါ်မှုများသည် အိမ်၊ ခြံ၊ မြေ အေးဂျင့်များနှင့် ဘဏ်လုပ်ငန်းကဏ္ဍကဲ့သို့ဝန်ဆောင်မှုကဏ္ဍများ ဖြစ်ကြောင်း” ပြောကြားထားပါသည်။^{၁၂}

၂၅။ IKBZ Insurance ၏ Deputy Managing Director ဖြစ်သူ Mr Anil Manchamက “၂၀၁၉ ခုနှစ်တွင် ဧပြီလနှင့်မေလအတွင်း တိုင်းဒေသကြီး/ ပြည်နယ်ခုနှစ်ခုရှိ မြို့ပြနေထိုင်သူ ၇၀ ရာခိုင်နှုန်းနှင့်ကျေးလက်နေထိုင်သူ ၃၀ ရာခိုင်နှုန်းဖြင့် လူတန်းစားအလွှာမျိုးစုံ လူတစ်ထောင်ခန့်ကို အာမခံလုပ်ငန်းနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူခဲ့ရာ ဖြေဆိုသူ ၃၃ ရာခိုင်နှုန်းသည် အာမခံထားရှိရေးသည် ရှုပ်ထွေးလွန်းသည်ဟုယုံကြည်ထားကြပြီး အသက်နှင့်ကျန်းမာရေးအာမခံအရေးပါပုံကို ရှင်းပြပြီးနောက်ပိုင်းတွင် ၆၃ ရာခိုင်နှုန်းသည် စိတ်ဝင်စားလာသည်ကို တွေ့ရှိရကြောင်း၊ ပြည်တွင်း၌ လက်ရှိအာမခံလုပ်ငန်းထားရှိမှုသည် လူဦးရေနှစ်သန်းခန့်သာ ရှိပြီး အာမခံလုပ်ငန်းဈေးကွက်ထိုးဖောက်နိုင်မှုမှာ စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP)၏ ၀.၁ ရာခိုင်နှုန်းထက်နည်းပါးကြောင်း” ပြောကြားထားပါသည်။

^{၁၀} <https://www.kumudranews.com/news-34531>
^{၁၂} <https://burma.irrawaddy.com/business/2019/08/01/199591.html>

၂၆။ ၎င်းအပြင် “လက်ရှိမှာ အာမခံလုပ်ငန်းဈေးကွက်ထိုးဖောက်နိုင်မှုက အရမ်းနည်းပါတယ်။ ၀.၀၈ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ဒါပေမဲ့ အမှန်တကယ်ကောင်းမွန်တဲ့ အာမခံဝန်ဆောင်မှုတွေပေးမယ်။ အဲဒီဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို အသိပညာပေးနိုင်တဲ့အာမခံလုပ်ငန်းအတတ်ပညာရှင်တွေ လုံလုံလောက်လောက် မွေးထုတ်နိုင်မယ်ဆိုရင် နောင် ၁၀ နှစ်အတွင်း ဈေးကွက်ထိုးဖောက်မှု ငါးရာခိုင်နှုန်းအထိ တိုးလာနိုင်ဖို့ လုံးဝမျှော်လင့်ထားပါတယ်။ တကယ်လို့ အဲသည်ခန့်မှန်းထားတဲ့နှုန်းတိုင်းတိုးလာခဲ့မယ်ဆိုရင် အာမခံလုပ်ငန်းအတွက် အကြီးမားဆုံးစိန်ခေါ်မှုကြီးဖြစ်ပြီး မြန်မာ့စီးပွားရေး ဝန်ဆောင်မှုအခန်းကဏ္ဍရဲ့ ၂၀ ရာခိုင်နှုန်းအထိ ဖြစ်လာနိုင်ပါတယ်” ဟု ထပ်မံပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။^{၁၃}

၂၇။ AIA Myanmar ၏ CEO ဖြစ်သူ Mr.Nhon Ly (Luc) က “မြန်မာနိုင်ငံက မိဘပြည်သူများကို အသက်အာမခံပေါ်လစီများ စတင်ဝန်ဆောင်မှုပေးနိုင်ရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ခွင့်ပြုချက်ရထားပြီဖြစ်ပါတယ်။ အခုချိန်ကာလကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အာမခံလုပ်ငန်းနယ်ပယ်အတွက် အမှန်တကယ်အရာရောက်ပြီး လေးနက်တဲ့ကာလပါပဲ။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံအနှံ့ ဝန်ဆောင်မှုများ ပေးဆောင်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အလျောက် ပြည်သူများ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝများ ပိုင်ဆိုင်နိုင်စေဖို့ဆိုတဲ့ ကျွန်တော်တို့ ပေးထားတဲ့ကတိကို ပုံဖော်ဆောင်ရွက်ရန်အတွက် AIA ရဲ့ နှစ်တစ်ရာရှိပြီဖြစ်တဲ့ အတွေ့အကြုံတွေနဲ့ပြည်တွင်းအာမခံလုပ်ငန်းဖွံ့ဖြိုးစေရန် ပါဝင်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ပြောကြားထားပါသည်။^{၁၄}

၂၈။ Prudential Corporation Asia ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Nic Nicandrau က “Prudential ဟာ အာရှတစ်ခွင်မှာ ၉၅ နှစ်ကျော်ကြာအောင် လုပ်ငန်းတွေလည်ပတ်ဆောင်ရွက်နေတဲ့ အာရှထိပ်တန်းလုပ်ငန်းကြီး ဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ အသက်အာမခံလုပ်ငန်းတွေ တိုးချဲ့ပြီး ဒေသတစ်ဝန်း လုပ်ငန်းဦးဆောင်မှုတွေ အောင်မြင်စွာ ချဲ့ထွင်နိုင်ဖို့

^{၁၃} <https://www.kumudranews.com/news-34531>

^{၁၄} <https://news-eleven.com/article/147485>

အတွက်ကို မျှော်လင့်မိပါတယ်။ မြန်မာနိုင်ငံက ကျွန်တော်တို့ရဲ့ အသက်အာမခံလုပ်ငန်း လုပ်တဲ့ဈေးကွက် ၁၃ ခုမြောက်ဖြစ်ပြီး အာရှတစ်ဝန်းမှာဆိုရင်တော့ အသက်အာမခံလုပ်ငန်း ရော၊ ပိုင်ဆိုင်မှုစီမံခန့်ခွဲတဲ့လုပ်ငန်း အပါအဝင် စုစုပေါင်းလုပ်ငန်း၂၅ ခုရှိပါပြီ” ဟု ပြောကြားခဲ့ ပါသည်။

၂၉။ Prudential Myanmar ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သော Mr.Asit Rath က “Prudential Myanmar ၏အဓိကရည်မှန်းချက်သည် ၂၀၁၈ ခုနှစ်တွင် GDP ၀.၀၅ ရာခိုင်နှုန်း သာရှိခဲ့သော မြန်မာပြည်၏အသက်အာမခံဈေးကွက် ကျယ်ကျယ်ပြန့်ပြန့်ထွင်းဖောက်တိုးတက် လာစေရန်နှင့် တိုင်းပြည်၏ဘဏ္ဍာငွေကြေးပါဝင်မှု တိုးတက်လာရန်ဆောင်ရွက်နေသော နိုင်ငံ တော်၏ကြိုးပမ်းမှုကို ကူညီပံ့ပိုးပေးရန်ဖြစ်ကြောင်း၊ မိမိတို့၏နည်းပညာပိုင်းစွမ်းဆောင်နိုင်မှု နှင့်အတူ လူအများအပြားထံ ရောက်နိုင်သလောက်သွားဖို့ရည်ရွယ်ထားပြီး မိမိတို့နှင့်အတူ ပူးပေါင်းလုပ်ကိုင်ခြင်းသည် ပြည်သူများအတွက် လွယ်ကူရိုးရှင်းပြီးအဆင်ပြေသော အတွေ့ အကြုံများကို ရရှိသွားစေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ လူတစ်ဦးချင်းစီ၏ မိသားစု များနှင့် အသက်အာမခံဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် စွမ်းစွမ်းတမံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း”^{၁၅} ဟု ပြောကြားခဲ့ပါသည်။

နိဂုံး

၃၀။ မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းနှင့်ပတ်သက်၍ ရှည်လျားသောသမိုင်းရှိခဲ့သည်နှင့် အညီ နိုင်ငံတော်၏တစ်ခုတည်းသော အာမခံအဖွဲ့အစည်းဖြစ်သည့် မြန်မာ့အာမခံလုပ်ငန်း သည် ပြည်သူတို့၏ အာမခံလိုအပ်ချက်များကို အစွမ်းကုန်ဖြည့်ဆည်းပေးရန် ဖိတ်ခေါ်လျက် ရှိပြီး အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေးဟောပြောပွဲများလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ပြုလုပ်ကျင်းပပေးလျက်ရှိပါသည်။ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာသည်နှင့် အမျှ လိုအပ်လာမည့်အာမခံအကာအကွယ်အမျိုးမျိုးကို ဆောင်ရွက်ပေးနိုင်ရန် လက်ရှိတွင်

^{၁၅} <https://news-eleven.com/article/147485>

ပြည်တွင်းအာမခံလုပ်ငန်းအချို့သည် ပြည်ပအာမခံလုပ်ငန်းများနှင့် ဖက်စပ်ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားလျက်ရှိကြောင်း လေ့လာစုစည်းတင်ပြအပ်ပါသည်။

သုတေသနလုပ်ငန်းဆိုင်ရာစုံစမ်းမေးမြန်းမှုများပြုလုပ်ရန် (သို့မဟုတ်) သုတေသနပြည်သူ့ဆက်ဆံရေးနှင့်နိုင်ငံတကာဆက်ဆံရေး
ဌာနကြီးအားလာရောက်လေ့လာရန် အောက်ပါလိပ်စာအတိုင်းဆက်သွယ်နိုင်ပါသည်။

သုတေသနပြည်သူ့ဆက်ဆံရေးနှင့်နိုင်ငံတကာဆက်ဆံရေးဌာနကြီး - အမျိုးသားလွှတ်တော် 1Gဆောင်၊ ဗဟိုဌာန

တယ်လီဖုန်း - ၀၆၇-၄၅၉၃၃၈၀၊ ၀၆၇-၄၅၉၃၆၆၄၊

ဖက်စ် - ၀၆၇-၄၅၉၃၃၈၀

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏လွှတ်တော်ဆိုင်ရာ
တာဝန်များ ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတစ်စုံ
တစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တစ်ပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ်
ထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် (သို့မဟုတ်) ပညာရှင်ဆိုင်ရာ အကြံပေးချက်အဖြစ်
မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် (သို့မဟုတ်) သတင်းအချက်အလက်များအား လိုအပ်ပါက
အရည်အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။
လွှတ်တော်သုတေသနဆောင်ရွက်မှုသည် စာတမ်းတိုများတွင်ပါဝင်သော အကြောင်းအရာများအား
လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနှင့်သာ မျှဝေဆွေးနွေးသွားမည်ဖြစ်ပါသည်။ အများပြည်သူနှင့်
မျှဝေရန်မဟုတ်ပါ။